

## မာတိကာ

- လောကနီတိပျော်ချုပ်စကားပြီး  
လောကနီတိနိဒါန်း
- ပညာရှိအကြောင်းဆိုင်ရာအခန်း  
ပဏီတကဗ္ဗာ
- သူတော်ကောင်းနှင့်ဆိုင်ရာအခန်း  
သူဇွန်ကဗ္ဗာ
- လူမိက်,လူယုတ်နှင့်ဆိုင်ရာအခန်း  
ဗာလဒုဇွန်ကဗ္ဗာ
- မိတ်သက်ဟနှင့်ဆိုင်ရာအခန်း  
မိတ္ထကဗ္ဗာ
- အမျိုးသမီးများနှင့်ဆိုင်ရာအခန်း  
ကဲ့သို့ကဗ္ဗာ
- မင်းများနှင့်ဆိုင်ရာအခန်း  
ရာဇ်ကဗ္ဗာ
- အထွေထွေပြဿံရာအခန်း  
ပကိုဇ္ဈာဂာကဗ္ဗာ

- ၄  
၁၃  
၁၈  
၆  
၁၀၅  
၁၂၅  
၁၇၄  
၁၉၁  
၂၃၃
- (၁)  
 လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဘုန်းပညာ  
အာဏာ တာန်းကြီးများသော ကြမ္ဗာနိုက်မည်သော မင်းတစ်ပါး ထင်ရား  
ဖြစ်ပေါ်ဖူး၏။
- ထိုမင်း၏ မင်းပွဲသဘင်္တဲ့။ စန္တာရီ၍ ၂။ ချုပ်အကာ ၃။ အမရသီ  
ဟ၊ ၄။ သက္ကာ ၅။ ဝေတာလသာဉ္ဌာ ၆။ ယာဉ္ဌာနိုက် ၇။ ကာလိဒါသ၊ ၈။  
ဝရာ ဟမိဟိရ၊ ၉။ ဝရရှိအမည်ရှိ ကပိပဏီတိ ၉။ ဦးရှိခဲ့၏။ ထိုနဝါရတ်  
ပညာရှုပြီးများအနက် ဝရရှိမည်သောပညာရှိကြီးသည် ၁၅ ဂါထာမျှရှိ  
သော နှီတိရတန်၊ ကျမ်းကယ်ကို ရေးသားသည်။ ထိုအခါ ထိုနီတိကျမ်းကယ်  
၏အစား၌ ဆရာကြီး ဝရရှိက ပြုဗာမင်းထံဆုပန်သည်။
- “ဘယ်ခုက္ခမဆို ဒုက္ခမဆိုမျိုးပေးပါ၊ ကြိုးတိမိတ်သည်းခံပါမည်၊  
မစားချင် မသောက်ချင် အင်တင်တင်ဖြစ်နေသော ရောက်သည် ခံတွင်းပျက်  
နေသူအား ဆိုမြဲချိရသာ ဓာတ်စကားပြောဖို့ မဆိုင်းပါနှင့် သည်တာဝန်  
တစ်ခုကိုတော့ မပေးလိုက်ပါနှင့် သည်တာဝန်မျိုးထမ်းဆောင်ရသော ဘဝ  
နှင့် ညားအောင် နှုန်းစာမရေးလိုက်ပါနှင့်” ဟု သုံးကြိုမိုင်တိုင် ဆုပန်ဖုံး  
သည်။
- အ ရသီကေသု ရသသု နိဝေဒနံ၊  
သိရသီ မာလိခ မာလိခ မာလိခ။
- နှီတိကျမ်းကိုပေးရခြင်းသည် ခံတွင်းပျက်နေသူအား ဆေးဝါး  
ဓာတ်စာစားဖို့ပြောခြင်းနှင့်တူသည်ဟု ဆရာကြီးဝရရှိက ဆိုလိုဟန် ရှိပါ

သည်။ ငါးကို ပါဝ်မှန်ထောပတ်သူတဲ့နှင့်များရှာည်ထက် အခက်ပိုသည် ဟု ယူဆဟန်ရှိပါသည်။

(၂)

ဆရာသုခသည် ဖြန်မာနိုင်၌ အရေး၊ အပြော၊ အဆို ထိထိရသ ပိုင်းဆိုင်ရာကို တာဝန်ထမ်းဆောင်နေသော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်သည်။ စာပေလောကမှာပဲ ကြည့်ကြသု၊ အဟောအပြောလောကမှာပဲ ကြည့်ကြသု၊ အရွတ်အဆို လောကမှာပဲ ကြည့်ကြသု၊ ရုပ်ရှင်ဂိုဏ်လောကမှာပဲ ကြည့်ကြသု၊ ရုသိုင်းဆိုင်ရာတွေမှာ ဆရာသုခအောင်ဖြင့်လိုက်ပုံများတော့ ဘာပြာ ကောင်းမလဲ၊ ပြောဖို့တောင်မလိုတော့ပါဘူး။

ဆရာသုခသည် ကမ္မာဇီ့တန်စိုးရှင်တစ်ဦးဖြစ်သည်။ ဆရာကြီး ဝရရှိစိတ်ကိုသာသည်။ ဆရာကြီးဝရရှိစိသည် အရသာမခံစားတတ်သော လူတစ်စုအား အရသာစကားပြောရန်ကြောက်ရှာဖွံ့ဖြိုး၍ ပြုဟန်မင်းထံမှာပင် ဆုပန်သည်။ ဆရာသုခကား သူ၏ကမ္မာဇီ့တန်ဖို့ဖြင့် အရသာမခံစားတတ် သောသူများကိုပင် အရသာခံစားတတ်အောင် ဦးစွာဖန်တီးယူသည်။

အနည်းအများပါ၌ကို၊ သို့မဟုတ် ဉာဏ်အကို သရဲတစွေတမျ ကြောက်ရှာကြသော ခများများအကြားသို့ မေတ္တာသုတ်၊ မင်္ဂလသုတ်များကို ချေပေးလိုက်သည်။

“မေတ္တာသုတ်၊ မင်္ဂလသုတ် ပါဋ္ဌီ ဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေ မဆိုးဘူး၊ တော်တော်မွေးသားပဲ” ဉာဏ်အားဖြင့် ပါဋ္ဌီအရသာကို ခံစားချင် လာအောင် ဆရာသုခဖန်တီးယူသည်။

ပါဋ္ဌီ၊ ဉာဏ်အတွေကို ခံစားရကောင်းမှန်းသိ၍ ဤတွယ်စပြုလာဖြ ဖြစ်သော သပ္ပါဒ်သန္တယ်ဝင် သူတော်စင် စာဖတ်ပရိသုတ်အတွင်းသို့ ဟင်း ကောင်းတစ်ခွက်လောက် လက်ထောင်သော လောကနှစ်ကို ဆရာသုခ ချေပေးပြန်ပြီ။

(၃)

နိတိ၊ နှတိစသော အဆင်တန်ဆာ ၁၃ မျိုးကို နိဝင်တစ်ဦး အပါအဝင်ဖြစ်သော အမရသီဟဆရာကြီးက ပြမှာခဲ့သည်။

(နိဝင်ပျို့နှင့် ရာဇောဝါဒကျမ်းတို့၏ ချပောကဆရာကြီး၏ အဆိုအမိန့်အဖြစ် မှတ်သားကြသည်။)

နိတိ ဘူမိဘုန်းနဲ့ နတိ ဂုဏ်တံ့ တွေ့ . . . ရင်နာနံ မိတိ၊ အမွှတောာ သိသဝါ ကဟသု ကတိတာ ဗုဒ္ဓာ ပသာဒေါ ဂိရာ။ လာဝည်း ဝယ်သော သတိ သုမန်သံ သန္တိ ဖို့သော ခမာ၊ သတ္တိသာ ပြိုင်း ကဟသုမဝတံ့ သွေ့တ္တံ့ သတံ့ မဏ္ဍာနံ။

ဘူမိဘုန်း မမြပ်ငါးအပ်မိုး ပိုင်စီးနှင့်နှင့် အမင်းမင်းတို့၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ နိတိ၊ ကာလအေသာ ချိန်ဆအသင့် အခွင့်ကိုသိ နိတိ အတတ်ပေတည်း။ ဂုဏ်တံ့၊ အခုပ်အချင်းတင်ပြည့်လျှို့ပြီး တန်ဖိုးရှိသော သူတို့၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ နတိ၊ နိမ်ချို့ကိုး ရိုကျိုးပျပ်ဝပ်ခြင်း ပေတည်း။ အက်နာနံ၊ အမျိုးသမီးတို့၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ ဟို၊ အရှက်အကြောက်ပေတည်း။ ဒုမ္မတောာ၊ မယားနှင့်လင် ကြုံငြေဖော်ကြုံငြေဖက် နှစ်ဦးသား၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ မိတိ၊ တစ်လင်တစ်မယား ကြားဖောက်မဝင် ချုစ်ကြုံငြေရောင်းပေတည်း။ (မိတိကို သန္တာသုဟု ဦးကြာဖွံ့ဖြိုးသည်) ကဟသု၊ အိမ်၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ သိသဝါ၊ ကလေးသားမြေးတို့ပေတည်း။ ဗုဒ္ဓာ ပဋိဘာန်သင့် ပွင့်နိုးသောအသိဉာဏ်၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ ကဝိတာ၊ အခါမနောင်းသည့် စာကောင်း ပေမွန်ပေတည်း။ ဂိရာ . . . ဂိရာနံ၊ ရေးသည်တစ်လော ပြောသည်တစ်သွယ် နှစ်သွယ်သောစကားတို့၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ ပသာဒေါ၊ အခက်အခဲမရှိ ချက်ခနဲသိရသော ပသာဒရှုက်ပေတည်း။ ဝယ်သော၊ တစ်ကိုယ် လုံး၏။ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ လာဝည်း၊ ကိုယ်သားကိုယ်ရည် နိုင်အသွေး ကျိုးမာရေး အရောင်အရည်ပေတည်း။ သုမန်သံ၊ သဘောဖြူ။

အူစင်း မူရင်းစိတ်ကောင်းရှိသူတို့၏ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ သတိ၊ တစ်ခါမြင်သို့က အစဉ်သတိရှုသာသကောပေတည်း။ ခြို့သော၊ ဘဝ နှစ် ဆင့် မြှင့်တင်မူပြောင်း လူကောင်းလူတော်၏ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ သိန့် ကိုလေသာဟူ အပူအရှိန်မငွေ သိမ်မွေအေးမြေသာ သကောပေတည်း။ သတ္တိသာ၊ သတ္တိကောင်းသူ၏ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ ခမာ၊ သည်း ခံခြင်းပေတည်း။ ဂဟသာမဝတံ၊ အိုးအိမ်ထူထောင်သူတို့၏ မဏ္ဍာနံ၊ အဆင် တန်ဆာကား။ ပြုဝါတံ၊ ဥစ္စာစ် ကြိယ်ပြည့်စုံကုံးဖြင့်ပေတည်း။ သတံ၊ နှလုံးပျော့ပျော်း သူတော်ကောင်းတို့၏ မဏ္ဍာနံ၊ အဆင်တန်ဆာကား။ သွေး၊ ပကတိအကောင်း မပြောင်းမလဲ တစ်ကြောင်းတည်း တစ်သမတ် ဓာတ်မပျက်ခြင်းပေတည်း။

အဆိုပါဂါထာပါ၌နှင်းကို မခက်လွယ်ကူ ယူသာင်သာရှိ အောင် ဤသို့လက်ဖွဲ့စိုးပါသည် . . .။

၁။ မင်းမှာနှစ်တိ ခွင့်လမ်းသိနှင့်  
၂။ နိတိရိကျိုး တန်ဖိုးရှိသူ  
၃။ ရှက်မှုချိရား မိန်းမသားတည့်  
၄။ မယားနှင့်လင် ချစ်ကြုင်ရောင်ရဲ  
၅။ မခွဲအိမ်ဝယ် သားသူငယ်တည့်  
၆။ နှက်ကျယ်ဗုံး ပဋိဘာန်တွင် ကဗျာပင်တည်  
၇။ ကြည်လင်ပသား သိရအလွယ် နှစ်သွယ်စကား  
၈။ ကိုယ်စားမည် သစ်သစ်ရောင်လွင်  
၉။ ကြည်လင်မနော သကောဖြူမှာ တစ်ခါမြင်ထွေ စဉ်မမေ့တည့်  
၁၀။ သိမ်မွေပျော့ပျောင်း လူကောင်းတို့မှာ  
၁၁။ ခမာခံချို့ သတ္တိကောင်းသူ  
၁၂။ ထူထောင်အိမ်အိုး မျိုးမျိုးကံထံ  
၁၃။ ပုံစံမပြောင်း သူတော်ကောင်းတည့် ပါင်းဖော်ဆယ့်သုံး

ဖွဲ့ကာကုံးသည် မှတ်ထုံး အဆင်တန်ဆာတည်း။။

(၄)

ဘုရားလောင်းသုတသောမမမ်းနှင့် အဂုံလိမာလအလောင်း ပါရီ သာဒ တက္ကာသိုလ်ဆရာတပည့်တော်ခဲ့ဖူးသည်။ နောင်သောအခါ ပါရီသာဒမမ်းဖြစ်၊ ငွေကိုမစား လူသားကို စားသောပြစ်မှုကြီးကြောင့် ပြည်သူထောက်ခံမှုမရသော နောက်ပိုင်း၌ ပြည် နှင့် အဖျက်သမားကြီးဖြစ်၏။

ဆရာသမားတော်ခဲ့ဖူးသော သုတသောမမမ်းကိုပင် သူ့လို့သ တစ်ခုအတွက် ပါရီသာဒကဖမ်းယူကျော်ပိုးထုတ်သွားသည်။ နောက်အ ကြောင်းကိစ္စတစ်ခုကြောင့် ဆွဲပြန်လွှာတ်လိုက်သည်။ သုတသောမမမ်း သည် စကားသစ္စာ့ကို ဦးထိပ်ရွက်ဆင်လျက် အသက်ပင်သေသေ ပါရီ သာဒထံပြန်လာသည်။

ထိုသို့လွတ်မမြောက်ပြီးမှ သူဆီတစ်ဖန်ပြန်လာသော သုတသောမ မမ်းအား “နိတိမကျွမ်းသောပောကျား၊ အစတုန်းက ကိုယ့်ဆရာတော် တော်အလျင်သား အောက်မေ့တယ်၊ အတော်အ, တဲ့ ဆရာပဲ”ဟု ပါရီ သာဒကဆိုဖူးသည်။

ပါရီသာဒကားအရ စကားအကျကိုကောက်လိုက်လျှင် နိတိဟူ သည် ကိုယ်ကျိုးကိုယ်စီးပွားအတွက် သွက်လက်စေသောအတတ်အကွက် ပြင်စေသောအတတ် ရသာလျှင် ဘာနှုံးသို့တူးဖို့ လမ်းပြသောအတတ် ဤသောက် ဆောင်နေပေသည်။

ပါရီသာဒယူဆသည့်အတိုင်း ဟုတ်သလောက်လည်းဟုတ်ပါ လိမ့်မည်။ ‘နိတိဘုရား’ ဟု အများကပင်ယူဆကြရသော ဆရာကြီး စာကြော်၏ ‘လုပ်ပါ့’ တစ်ခုကိုကြည့်ပါ။

စန္ဒရတ်မမ်းတွင် သုဇ္ဈာဒ(သုဇ္ဈာဒ) အမည်ရှိသော အမတ် တစ်

ယောက်ရှိသည်။ ထိုအမတ်ကားပညာတော်သည်။ အလုပ်အကိုင်ဥပါယ်တံ  
မျှော်လိုမ္မာသည်။ ထိုအခြင်းအရာကိုတွေ့သောအခါ “ဒီကောင် နောင်သော  
အခါ နှစ်းတော် အိမ်တော်ကိုစွဲတွေ့မှာ ငါ့ကိုကျော်လွမ်းလာတော့မှာပဲ” ဟု  
မနာလိုစိတ်ကူသော မီးလောင်သဖြင့် “ဒီအကောင် ထောင်ထဲပို ထားလိုက်  
ပါ” ဟု စန္ဒရှုတ်မင်းအား ဆရာတွေးစာဏက္ကက ခိုင်းလိုက်သည်။ သုဇန်ရ  
ထောစ်ကျော်သောအခါ သားဖြစ်သူ တော်စွဲကာရီ ကြောက်စွဲ ထွက်ပြီး  
၍ သာဏေဝသီမထောရှုတဲ့ ရဟန်းပြုသွားရသည်။ (ဆက္ကနိပါတ၊ ထော်  
ဂါထာ)

သို့သော် နိုတိနှင့်ပတ်သက်၍ သုတသောမမမင်းပြောသော စကား  
ကိုလည်းနားထောင်ကြည့်ပါ၍။

“သမ္မခတ္ထိယ ဓမ္မ(နိုတိသော်) ကုသလေန နာမ မာဒီသေနေဝ  
ဘဝိတ္ထု အဟာရိုး တံ့ အနာမိုး န ပန် တာဒ္ထာယ ပို့ပို့မှုမိုး”

“ချစ်ဆွဲ ပေါ့ရိုသာ၊ နိုတိကျုံး ကျွမ်းကျေလိုမ္မာတယ်ဆိုတာ  
ငါလို (သူတော်ကောင်း) လိုမ္မာတာမျိုးဖြစ်ရမယ်၊ ငါ နိုတိကိုနားလည်ပါ  
တယ်၊ ဒါပေမဲ့ နိုတိ၏အရသာ(နှပ်တာ၊ ပါးတာ၊ လိမ်မာတာကို) တစ်  
ကိုယ်ကောင်းအတွက်မကျင့်ဘူး၊ အများချမ်းသာဖို့ကျင့်မယ်”

နိုတိဆိုသည့်မှာ လောကနိုတိဖြစ်ရမည်ဟု သုတသောမမင်းက  
ဆိုလိုက်ခြင်းဖြစ်ပါသည်။

(၅)

မြန်မာပြည်ဗျား တိုင်းရင်းသားတို့သည် ‘လောကာနှကမွာယ’  
လောကကြီးကို အစဉ်စောင့်ရောက်ချီးမြောက်စေရန် ဖွင့်တော်မူလာသော  
တစ်ဆူထွက်ထား ဘုရားမြတ်စွာအောင် သာသနာစက်ရိပ်တွင် ချွေးသိပ်အပန်း  
ပြန်ရေးနောက်ခို့လုံးခွင့်အဆင့်ဆင့်၊ အဆင့်ဆင့်၊ စောင်အဆက်ဆက်၊ တစ်လက်  
ထက်ပြီး တစ်လက်ထက်၊ အကွက်ကောင်းရဲ့ ကံကောင်းလှပေသည်

တကား။

မြန်မာတို့သည် ဗုဒ္ဓစာပေကိုလည်း အမွှေရသည်။ ဗြာဟ္မာဏ စာ  
ပေကိုလည်း အမွှေရသည်။ ဗုဒ္ဓစာပေမှ လောက၊ ဓမ္မ၊ ရာနိုတိများကိုရ  
သည်။ ဗြာဟ္မာဏစာပေမူလည်း လောက၊ ဓမ္မ၊ ရာနိုတိများကိုရသည်။  
ဤသို့သော အခွင့်ကောင်းကိုယူ၍ ပြည်မြို့တော်၊ စတုရက်ဗုလအမတ်သည်  
လောကနိုတိကျုံးကို ကြိုးပမ်းတံ့ထွင်စီရင်ခဲ့ပေသည်။

မြန်မာနိုင်ငံ၌ နိုတိကျုံးကျော် ငါ့ဆူရှိသည်။ ယင်းတို့မှာ . . .  
၁။ ကကျွမ်းနိုတိ၊ ၂။ လောကနိုတိ၊ ၃။ ရာနိုတိ၊ ၄။ ဓမ္မနိုတိ၊  
၅။ မဟာရဟနိုတိ တို့ဖြစ်ကြသည်။

နိုတိကျုံးများကို နှစ်းရည်သမားများသာမက လက်ရုံးရည်  
သမားများလည်း အရအမိကျက်မှတ်ကြသည်။

သာလွန်မင်းတရားလက်ထက် ပွဲသုံးဆယ်ရှုသော အဘယ်ကို  
မတို့ နိုတိငါးစောင်းပြုအနက်နှင့်တကွ ဝါစွာတရရောက်း စာတမ်းဟောင်း  
များတွင်ဆိုသည်။

ဝမ်းပဲအင်းစံမင်းတရားကို “မင်းသားလက်ထက်ကပင် နိုတိ  
ငါးစောင်း၊ ရာဇ်သတိစာစောင်းများကို နှစ်းထားချုပ်ကြည့်ရှုရမည်”ဟု ငရနဲ့  
ဆရာတော် အမိန့်ရှိရောက်းကို လောကထောက်တမ်းတွင် ဆိုသည်။

ပဏ္ဍာတိ၊ သုနာ၊ ခုနှစ်၊ မိတ်၊ လူထိုး၊ ရာဇ်၊ ပကိုဏ္ဍာက၊ သတ္တာ  
အဆုံး ပိုင်းသော လောကနိုတိဝယ် . . .

- |                |           |
|----------------|-----------|
| ၁။ ပဏ္ဍာတာက္ခာ | (ဂါထာ ၄၀) |
| ၂။ သုနာ        | (ဂါထာ ၂၇) |
| ၃။ ခုနှစ်      | (ဂါထာ ၁၁) |
| ၄။ မိတ်        | (ဂါထာ ၁၅) |
| ၅။ လူထိုး      | (ဂါထာ ၁၈) |
| ၆။ ရာဇ်        | (ဂါထာ ၂၆) |

၇။ ပက်ဖွဲ့ကကလ္လာ (ဂါထာ ၃၀) အသီးသီးရှိကြ၍ ဂါထာပေါင်း ၁၆၇ ဂါထာမျှပင်ရှိသော်လည်း သာမည်နိတိ သို့မဟုတ်တစ်နည်း လောက၊ ဓမ္မ၊ ရာဇ်နှစ်သုံးမျိုးပါသော နိတိသု၌၍ဟု၊ နိတိလက်သန်းပင် ဖြစ်ပါပေ သည်။

ဆရာသုခသည် သူ့ဘဝအစပိုင်းဆီကပင် မေတ္တာသုတ်အဖွင့်၊ လောကနှစ်အဖွင့်များ ဘဝနောက်ပိုင်း တစ်နှုန်းနှင့်တွင် ရေးရန် ကျောက်ဖြစ်နှင့်ပန္တက်ချုံပြီးဖြစ်သည်ဟု ဆိုချမ်ပါသည်။ ဆရာသည် ကုမ္ပဏီများကို ရေးလည်းရေးသည်။ သာယာနာပျော်ဖွေ့ဖွေ ဆိုလည်းဆိုတတ် သည်။ ပြောတ်များကို ရေးလည်းရေးသည်။ အကွက်ကျကျ ထွက်ပြသည် လည်းရှိသည်။ ဆောင်းပါးများကိုလည်းရေးသည်။ သုခမှုတ်စုကိုလည်း ထုတ်ဝေသည်။ ဆရာတ်ဘဝတစ်သက်တာ ထူးထူးခြားအောင်မြင်မှု ကြီးကား အများသီကြပြီးအတိုင်း အကယ်ဒီမီသူငွေးဘဝကိုရှုခြင်းပေတ္တား။

ဆရာသည် ဒုတိယကမ္မာစစ်၊ ဂျပန်ခေတ်လိုခေတ်တွင် မြန်မာ နိုင်ငံ၏ အနီရကပ်များတွင် အနုပညာဘာက်၊ စာပေသာက်က အကွက်ကျရာ တာဝန်များကို ထမ်းဆောင်ခဲ့သော နိုင်းကြယ်ပြောင်ကြီးတစ်လုံး ဖြစ်ပါ သည်။

ထိုထိုတာဝန်များကို ထမ်းဆောင်ရွင်း၏ အခရဲလဒ်အဖြစ် ဆရာ အမြှတောင်းဆိုသောဆူမှာ “သူ့ဆီ အတ္တာနံ ပရီဟရန္တာ” ဖြစ်ပါသည်။ “ဂူ တိုင်း ကိုယ့်တာဝကိုယ် ယိမ်းမသွားအောင် ချမ်းချမ်းသာသာ ထိန်းထားနိုင်ကြ ပါစေသတည်း” ဟူသောဆူတောင်းသည် “သာသနသုစ လောကသု ရှုခွဲ ဘဝတု သဗ္ဗာဒီ” ဟူသောဆူတောင်းနှင့်အတူ ယနေ့မြန်မာနိုင်ငံ၏ သာသနဘရေး တိုးတက်မှု၊ လောကကြောင်းတိုးတက်မှုကို ပကတူပ နိသယည်း ပစ္စည်းပြခဲ့သည် ဟု ကျွန်ုတော်ယုံကြည်ပါသည်။

အကြောင်းသော်ကား သီလရိုးသောုရိုးလိုး၏ စေတောပဏီးစိတ် ရည်သန်းသည် ကြိုးတစ်မျိုး အကျိုးပြီးစိုးခြင်းအခြေခံဖြစ်ပါသည်။

ဆရာသည် ထူးခြားသောသီလဝန္တပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်။ ကိုယ့်ဘဝကိုယ် ယိမ်းမသွားအောင် ချမ်းချမ်းသာသာ ထိန်းထား နိုင်ခြင်းထက် သာလွန်သော မက်လာမရှိပါ။ ကိုယ့်ဘဝကိုယ် ယိမ်းမသွား အောင် ချမ်းချမ်းသာသာထိန်းထားနိုင်အောင် လမ်းပြပေးခြင်းထက် သာလွန် သော လောကနှစ်မရှိပါ။

ဆရာသည် “သူ့ဆီ အတ္တာနံ ပရီဟရန္တာ” ဟူသောကျောက်မြစ်နှင့် ပန္တက်များပေါ်ပို့ မေတ္တာသုတ်အဖွင့်၊ မက်လာသုတ်အဖွင့်၊ လောကနှစ်အဖွင့်တည်းဟူသော အဆောက်အအုံကြီးများကို ယနေ့တည်ဆောက်နေ ပါပြီ။

“သဗ္ဗာဒီသော ဘိက္ခဝ ကူလေ အယမာနော ဗဟိုနေသာ အတ္တာ ယ ဟိတာယ သူခါယ ဟောတိ။

၁။ မာတာပိတုနံ့၊ ၂။ ပုဂ္ဂိုလ်ရသာ၊ ၃။ ဒါသကမ္မာရ ပါရိ သသာ။

၄။ မိတ္တာမစွာနံ့၊ ၅။ ပုံ့ပေတာနံ့ ၆။ ရညော၊ ၇။ အဝတာနံ့၊ ၈။ သမတာပြာဟွာတာနံ့ (အနွေကရိုတ္တရ၊ ၄-၅နိုင်း) မျိုးဆွေတလွှား၊ မျိုးကောင်းသားလျှင်၊ ပေါက်ဖွားလာက၊ သူ့စွမ်းစကြော်း၊ မိဘသားမယား၊ အိမ်ဖော်များနှင့်၊ ဆွေဝါးမိတ်ကောင်း၊ ရှေး ဟောင်းပတာ၊ ရာဇ်အောင်တာ၊ သံပဲ့တော်များ၊ ချမ်းသာများ၊ ကောင်းစား ဖို့သာပြု။

သက်တော်ရှုည်ကျိုး၊ ရှစ်ပါးမျိုး၊ ဖြို့ဖြိုးလွန်စည်ပင်။

ဆရာသုခ သက်တော်ရာကျော်ရှုည်ပါစေ။

ဆန်းတွန်း  
မြန်မာစာအဖွဲ့  
၁၃၄၄ ခု၊ တပို့တွဲလဆန်း ၃ ရက်

နမော တသု ဘဂဝတော အရဟတော သမ္မာသမ္မာသူ

## လောကနီတိ နိဒါန်း

“ရှေးအခါက ဘုန်းတော်ကြီးကျော်းများမှာ မင်္ဂလသုတ်ပြီးလျှင် အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင်း နမဏ္ဍာရာ၊ လောကနီတိကို ဆက်၍သင်ယူကြရတယ်နော၊ လောကနီတိဟာ ဗုံးပိုင့်ကတ် ဟုတ်လို့လား”

“ဘုရားဟောသက်သက်တော့ မဟုတ်ပေဘူး၊ သို့ပေမယ့် စာသင် သားများအဖို့ လောက၏အကျိုးစီးပွားဖြစ်စေနိုင်တဲ့အတွက် ဆရာတော် သမားတော်ကြီးများက သင်ပြေးပေးတော်မှုကြတာ အစဉ်အဆက်ပါပဲ၊ နိတိ-ခိုတာ ဆောင်ရန်ရောင်ရန် လမ်းညွှန်လို့ အဓိပ္ပာယ်ရတယ်၊ သူကလည်း မင်္ဂလသုတ်လိုပဲ၊ ၁။ ငယ်စဉ်အချယ်ပညာရာဖို့၊ ၂။ သူတော်ကောင်းနှင့် ပေါင်းဖို့ ၃။ လူမိုက်သူယုတ်တိုကို ရောင်ကြည့်ဖို့၊ ၄။ မိတ်ကောင်းဆွေကောင်း ရွှေးချယ်တတ်ဖို့၊ ၅။ အမိတ်ထောင်ပြုသင့်တဲ့အချယ်မှာ မိန့်မများကိုစိစစ်ဖို့၊ ၆။ မိမိကိုယ်တိုင် မင်းစီးရာအဖြစ်တဲ့အခါမှာ ကျင့်သုံးဖို့၊ ၇။ အထွေထွေ ဗဟိုသုတေသနဖို့၊ အသည်လို့ အပိုင်းကလွှာ ကလွှာအားဖြင့် ဆုံးမလမ်းညွှန် ထားတဲ့အတွက် လူငယ်လူစွာယ်လူကြီးအထိ အကျိုးများပါတယ်”

“လောကနီတိကျော်းကို ဘယ်အချိန်မှာ ဘယ်သူက ရေးခဲ့သလဲ”

“သလ္လာရှုမှု ၇၁၄-ခုနှစ် ဝိယောယူရပ်းယခေတ်၊ ဆင်ဖြူလေးစီးရှင် သီဟာသူမှင်းလက်ထက်၊ သီရိမဟာစတုရှုံးလအမတ်ပညာရှိကြီး ပြုစုံတယ်လို့ တွေ့ဖူးပါတယ်၊ လောကနီတိကျော်းဟာ မူလက သလ္လာသာ သာဖြင့်ရှိပြီးသော အံနှီးယကျော်းကြီးတစ်ကျော်းဖြစ်ပါတယ်ဟု ဂျုမ်းစ်

ဂရေး(James Gray) ဆိုသူကဆိုပါတယ်၊ ငင်းကျော်းကို ဂျုမ်းစ်ကရေးက (The Niti Literature of Burma) အမည်ဖြင့် အက်လိုင်ဘာသာပြန်ဆိုရေးသားပြီး ၁၈၈၆-ခုနှစ်မှာ လန်ဒန်၊ ထရူးဘနားစာအပ်တိုက် (London; Trubner & Co; 1886) မှ ထုတ်ပါတယ်။ (James Gray ၏ ဘာသာပြန်များကို ပုံစံစဉ်အမှတ်တိုင်း ပူးတွေ့၍ဖော်ပြထားပါသည်။) ထို့ရှိ၍လိုက် ‘ပါင့်အခြေခံသွေ့ကျော်း’၊ ‘မွေ့ပဒေကျော်း’ တိုကိုလည်း ဘာသာပြန်ခဲ့ပါတယ်၊ သူအဆိုက သလ္လာသာသာ မူရင်းကျော်းမှာ ဂါထာပေါင်း ၁၀၉ ဂါထာရှုရာမှ မြန်မာမှ မာကဓာသာသာပြန်သည့်အခါ ဂါထာပေါင်း ၁၆၇ ဂါထာအထိ တို့ပွားလာပါတယ်လို့လည်း ဆိုထားပါသေးတယ်”

“ဒါကြောင့် မင်းက စတုရှုံးလအမတ်ကြီး ပြုစုံသည်”လို့ ဆိုချင်တာကိုး”

“စင်စစ်တော့ ကိုယ်တိုင်ရေးသားသည်ဖြစ်စေ၊ ပြုစုံသည်ဖြစ်စေ၊ မြန်မာပြည်မှာ လောကနီတိကျော်းတစ်ဆူ ပေါ်ပေါက်ထင်ရှုးလာရတာကတော့ ထိုအမတ်ပညာရှိကြီးရဲ့ မဟာကျေးဇူးတော်ပါ၊ ‘ကျော်းတတ်ထက်ကျော်းရေးဆက်တယ်’၊ ‘ကျော်းစုထက် ကျော်းပြုခက်တယ်’ လို့ မုံရွေးဆရာတော်ကြီး အမိန့်ရှုံးပါတယ်”

“စတုရှုံးလဆိုတဲ့ဆွဲ့က ဘယ်လိုဘွဲ့မျိုးပါလဲ”

“အကိုလေးပါး ဗလအားနှင့်ပြည့်စုံသူဟုဆိုပါတယ်၊ ၁-သွွှေ့ကျော်းအတတ်၊ ၂-ကျော်လက္ဌားအတတ်၊ ၃-ဓမ္မသတ်ကျော်းအတတ်၊ ၄-စစ်ဆင်၊ စစ်ချို့၊ စစ်ထိုးအတတ်တို့ကို အပြီးလိုင်တတ်မြောက်သူလို့ သရှုံးပြုအဘိဓာန်ဆရာတော် အရှင်ထွေဗာသာဘိဝံသအဖွင့်မှာပြုပါတယ်”

“ဒါဆိုရင် စတုရှုံးလသွဲ့မျိုးကို စစ်သွေ့ကြီး၊ စာဆိုတော်၊ မှားမတ်၊ စာရေးဆရာကြီးများမှသာရနိုင်တဲ့ ဘွဲ့မျိုးပါပဲနော်၊ ဆက်ပါဉီး”

“စတုရှုံးလအမတ်ကြီးသည် ပြည်မြို့မြားဖြစ်သည်။ ပိဋ္ဌကတ်သုံးပုံတို့ စွမ်းဆောင်ပေါ်ရောက် ကူးမြောက်နိုင်ခြင်းရှိသည်။ မာကဓာသာ

ဂါန်ရု ကျမ်းစာများနှင့်တက္က သသံကရှိက် (သက္ကတ)ကျမ်းစာများကိုလည်း ကောင်းစွာတတ်မြောက်သည်ဖြစ်၍ ‘မာကဓ အဘိဓနှုံးကာ’ ကျမ်းကြီးကို လည်း စီရင်တော်မူခဲ့သည်လို မြန်မာစာညွှန်ပေါင်းကျမ်းမှာပါရှိတယ”

“လောကနီတိဟာ သသံကရှိက်ဘာသာပြန်ကျမ်းလား”

“ဘာသာပြန်သက်သက်လို မဆိုနိုင်ပါဘူး၊ လောကနီတိ ပဏာမ ဂါထာမှာ နာနာသတ္တသမ္မဒုံး= အထူးထူးသောကျမ်းတိမှထုတ်အပ်သော၊ လောကနီတိ= လောကနီတိအမည်ရှိသောကျမ်းကို မာကဓနောက်= မာကဓနောက် ဘာသာပြန်သာလျှင်၊ သခံပံ့ သခံပေနာ= အကျဉ်းအားဖြင့်၊ ပဝက္ခာမိ= ဟောပေအံ(ရှေးပေအံ)လို ကိုယ်တိုင်ဆိုထားတဲ့အတွက် မူလသတ္တတာကျမ်း ကိုသာ ဘာသာပြန်ထားခြင်းမဟုတ်၊ မိမိကျမ်းကျဉ်းနှင့်ခဲ့သမျှသော ဗုဒ္ဓ ပိဋကတ်အပါအဝင် အခြားလောကိုကျမ်းမှား (ဥပမာ)ဟိတောပဒေသ၊ စာဏာကျိုနီတိ၊ ပဋိကျွန်ရှု မဓိနီတိစသည် စသည်တို့အပြင် မိမိအို အတွေ့နော မတိများပါ ထည့်သွင်းပြုစုစုပေါ်တော်ဖြစ်ပါတယ်၊ ဒါကြောင့် ဂိုးစ်ရေးက မူလ သက္ကတဘာသာ ကျမ်းရှင်းထက် ၅၈ ဂါထာတိုးပွားနေတာတွေတယ လို ဆိုတာဖြစ်နိုင်ပါတယ်”

“ဖြစ်နိုင်ပါတယ်၊ ဒါဖြင့် စတုရိုးလအမတ်ကြီးက ပါဌို အန်က မြန်မာပြန်ကိုပါ ရော့ခဲ့သေးသလား”

“ပါဌို ဂါထာများကိုသာ ရေးခဲ့ခြင်းဖြစ်ပါတယ်၊ ထိုပါဌို ဂါထာများ ကို ဦးစွာမြန်မာအန်ကိုနိသယ ပြန်ဆိုတော်မူခဲ့တာက ဆရာတော်ဦးဗုံးလိုအ သံများနေတဲ့ စတုရိုးနှုံးဘို သိရှိသွေ့ခွင့် မဟာဓမ္မရာဇ်ရာရောရှာ မဟာ အောင်မြေဘုံစုအတ်ကျောင်းဆရာတော်ဘုရား ဖြစ်ပါတယ်၊ ‘ဘာမြေ ခုံ ခုတိ ယဝါဆိုလပြည့်ကျော် ၇ ရက်၊ တန်းနွေ့နောမှာပြန်ဆိုပြီးစီးသည်’ လိုတွေ့ဖူး ပါတယ်”

“ဆရာတော်ဦးဗုံးလိုတာ ဘွဲ့မည်အရင်းလား”

“မဟုတ်ပါဘူး၊ ဘွဲ့တော်ရင်းက ဦးစတုရိုးဖြစ်ပါတယ်”

“ဘွဲ့တော်ရင်းထက် ဆရာတော်ဦးဗုံးလိုတာက ပို၍ထင်ရှားနေ တယ်နော်၊ ဘာဖြစ်လို ဦးဗုံးလိုခေါ်ကြတာလဲ”

“လူ့ဘဝ်ယ်နာမည် မောင်ပုတ်၊ ပဋိုံးဖြစ်တော့ ဦးပည့်ဦးပုတ်၊ ထိုကမှ ပိုင့်ကတ်သုံးပုတ် ကုန်စ်အောင်တတ်မြောက်လာသော ဆရာတော် ကြီးဖြစ်လာတော့ တိပိုင့်ကခရာမွောလွှာဂါရိကအဖြစ်သတ်မှတ်ပြီး၊ ဗုံးအစ ၎ံဗုံးအလယ်-ဗုံးအဆုံးဗုံး ပုံ (ပုံကိုယ်တော် ပြီးသည့်နောက် ထိုအတော် အငွောကထာကျမ်းပြုအရင်မဟာဗုဒ္ဓပေါ်သတိနှင့် နှီးစွာယ်ရှုက်ပြပြီး) ဦးပုတ်မှ ဦးဗုံးလို ဘွဲ့လာကြောင်း ဓမ္မစရိယ် ဆရာဦးငွေးလိုင်က ပြောဖူးပါတယ်၊ မုံရွေးဆရာတော်ကြီးကတော့ မဟာဓမ္မအချင်းချင်း၊ ကိုစက်ဗြို့စွာကို ချုံးနှုံးပါတယ်”

“အခြားပုဂ္ဂိုလ်များကော် ပြန်ကြပါသေးသလား”

“လောင်တုန်းမြို့ ရွှေဟသံတော်ဘုရား၊ သီရိမဟာမဂ်လာတိုက် အဂ္ဂ မဟာပဏ္ဍာတစ်ကျောင်းဆရာတော်ဘုရားက လောကနီတိဖွင့်အကျယ် လက်ခွဲ ဟူ၍ ပထမတွေ့မှာ အကျယ်တစ်ပြိုနှင့်ပြန်ဆိုထားပါတယ်၊ ထိုဆရာတော် ကြီးက မူရင်း သက္ကတဘာသာကျမ်းကိုပါ ကြည့်ရှုသုံးသပ်ပြီး၊ စေတ်နိုပ်တိ အငွောကထာများပါ ထည့်သွင်းဖြည့်စွာက် ရေးသားတော်မူပါတယ်၊ ကျမ်းပြီး နှစ်ဗျာရွှေ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ အကိုနှေ့ဘွဲ့ပြီးသည်ဟု ဟံသာဝတ်တိုက်ထုတ်စာအုပ်မှာဖော်ပြထားပါတယ်၊ ဒုတိယတွေ့နှင့် တတိယတွေ့ကိုတော့ ဆရာတော်ကြီး၏ တပည့်ရင်း အရှင်အောက်(အဂ္ဂမဟာပဏ္ဍာတ်) ဆရာတော်က ဆက်လက်ဖွင့်ဆိုထားပါတယ်”

“အင်း... အလွန်အနှစ်သာရရှိတဲ့ကျမ်းဖြစ်၍ ဆရာတော် ဆရာ တော်ကြီးများက တလေးတစား ရေးသားပြန်ဆို သင်ပြောပေးတော်မူကြပ် တာပေါ်နော်”

“ဒါကတော့ ယုံများသယရှိဖို့မလိုပါဘူး၊ ရတနာပုံးခေါ် အမှာ

တော်ရေးမင်း ဦးရှင်ကလေးဆိုသူ ပညာရှိကြီးကလည်း ထိုလောကနိတ် ကျမ်းစာကိုယ်ကို ဂျိုအဖြစ်ရေးပါသေးတယ်၊ ထိုပျို့စာကိုယ်နှင့်အဖြောကို ၁၉၄၁ ခုနှစ်မှာ ဆရာမှုယောက ဖွင့်ဆိုထားပါသေးတယ်၊ ၁၉၅၄ ခုနှစ်မှာ တော့ သီရိပုံချိန်ရာကြီးဦးသာမြတ်က ပါဋ္ဌစာကိုယ်မပါဘဲ ဂါထာယ်စဉ် အလိုက် မြန်မာပြန်သက်သက်ရေးသားထားပါတယ်၊ ဓမ္မပဒကို မြန်မာသက်သက်ပြန်ထားသော ဆရာကြီးဦးဦးလတ်၏ စာအပ်ကဲ့သို့ပေါ့”

“ကဲ...တို့က ဘယ်လိုခွေးနွေးကြသွေ့ကောင်းမလဲ”

“တို့ဖတ်ဖူးသမျှ မှတ်ဖူးသမျှ မြို့ငြိုင်းပြီး မက်လသုတ်ကို ခွေးနွေးသလို ခွေးနွေးကြရှုပေါ့၊ မကောင်းဘူးလား၊ အခုခွေးနွေးတာလောက်ကို လောကနိတ် နိုင် နိုင်းလို့သောာထားပြီး နောက်တစ်ပတ်မှစ်ကြရအောင်”

### ပဏ္ဍာတကလ္လာ

ပညာရှိအကြောင်းဆိုင်ရာအန်း

The Wise Man

၁။ လောကနိတ်း ပဝက္ခာမို့

နာနာသတ္တ သမုဒ္ဓုံး။

မာဂဇ္ဇန် သံခေါ်း

ဝန္တုတာ ရတနတ္ထုံး။

အဟံ=ငါသည်။ ရတနတ္ထုံး=ရတနာသုံးပါးတို့၏ အပေါင်းကို၊ ဝန္တုတာ=ရှိခိုးပြီး၍၊ နာနာသတ္တသမုဒ္ဓုံး=အထူးထူးသောကျမ်းတို့မှ ထုတ်အပ်သော၊ လောကနိတ်=လောကနိတ်အမည်ရှိသောကျမ်းကို၊ မာဂဇ္ဇန်=မဂ ဘာသာဖြုံးသာလွှင်၊ သံခေါ်း-သံခေါ်နှု=အကျဉ်းအားဖြင့်၊ ပဝက္ခာမို့=ဟောပေလတ္ထုံး။

- Having paid homage to the Three Gems, I recite concisely in Magadhese the "Lokaniti," extracted from various treatises.

“စတုရှုံးလ အမတ်ကြီး၏ ဂါထာကို ဆရာတော်ဦးမှုခဲ့က မြန်မာပြန်ထားတဲ့အနက်ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာပညာရှိမှန်သူ့ကျမ်းတစ်စောင်တစ်ဖွဲ့ကို ရေးသားပြုစုတဲ့အခါ ဦးစွာပထမ ပဏ္ဍာမအနေဖြင့် ဘုရား တရား

သံယာ ရတနာသုံးပါးတို့ကို ရှိသေမြတ်နီးရိုးပြီးမှ စီရင်ကြရီးဖြစ်တယ်၊ ကျွဲ့ပြီးနိုင်းကျပြန်တော့လည်း 'ပုံဒီအာ' နှင့် ပြည့်စုပါလိုက်လို ဆုတောင်းလေ့ရှိကြတယ်၊ ပုံ၊ ဒီ၊ အာ ဆိတာ ပုံမွေနိဝါသည်၏၊ ဒီမွှေစက္ခညာ၏၊ အာသဝက္ခာယည်၏ပါ။"

"ဒါလောက်တော့ ငါသိပါတယ်ကွာ"  
 "က... ဒါဖြင့်ရှိနိုင်းခြင်း၏ ရည်ရွယ်ချက်ကိုပြောပြစ်မဲ့"  
 "မိမိပြုသောကျွဲ့မှာ အမှားအယွင်းမရှိ ပြီးမြောက်အောင်မြင်နိုင်စေနို့"  
 "အေး... ဗုဒ္ဓမ္မတ္ထည်၊ ဗုဒ္ဓအလိုတော်ကျ မဓမ္မစွာနှင့်မှ ဖောက်ပြန်တိမ်းစောင်းခြင်းမရှိရှိက အလွန်အရေးကြီးလိုဖြစ်တယ်၊ နိုင်းဆုတောင်းကတော့မိမိ၏ ဓမ္မတ္ထအေသနတရားတော်၏၊ အနက်အပိုပ္ပာယ်ကို ဖော်ပြဟောကြား သော ဓမ္မဒါနကုသိုလိုအတွက် ဆန္ဒပြခြင်းဖြစ်တယ်"  
 "ရေးပညာရှိ လူပုဂ္ဂိုလ်ကြီးများ၊ ဆရာတော်ကြီးများက ရေးကတည်းက ဓမ္မဒါနအတွက် ရေးတော်မူခဲ့ကြတယ်"

J ॥ နိတိလောကေ ပုရိသသာ သာရော၊  
 မာတာ ပိတာ အာစရိယောစ မိတ္ထာ့။  
 တသွားဟို နိတိုး ပုရိသသာ ပိဇ္ဈား၊  
 ဉာဏ်မဟာ ဟောတိ ဗဟိသသုတေသန။  
 ဟို=ဂုဏ်အထူးကား၊ နိတိ=နိတိကျမ်းသည်၊ လောကေ=လောကုံး၊  
 ပုရိသသာ=ယောက်ဗျား၏၊ သာရော=အနှစ်လည်းမည်၏၊ မာတာပိတာ=  
 အမိအဖလည်းမည်၏၊ အာစရိယောစ=ဆရာလည်းမည်၏၊ မိတ္ထာ့=  
 အဆွဲ ခင်ပွန်းလည်းမည်၏၊ တသွား=ထိုကြောင့်၊ နိတိုး=နိတိကျမ်းကို  
 ပိဇ္ဈား=တတ်သော၊ ပုရိသသာ=ယောက်ဗျားသည်၊ ဗဟိသသုတေသန=များသော  
 အကြား အမြင်ရှိသော၊ မဟာ=မြတ်သော၊ ဉာဏ်=ပညာရှိသည်၊ ဟောတိ=  
 ဖြစ်၏။

2. The "Niti," in this world, is a man's substance, his father, his mother, his teacher, his friend: a person, therefore, knowing the "Niti," is a wiseman, both excellent and well informed.

"အခိုပ္ပာယ်က ရှင်းနေပါပြီ၊ ယောက်ဗျားကောင်းတို့ မည်သည် အနှစ် ပညာရှိရမယ်၊ 'အနှစ်ပညာမရှိပါက အခါးခြေလောက ယောက်ဗျားလျက် လည်း မိန်းမထင်က်သာ ယုတ်မာဆိုးရွား မိုက်လုံးထွားသည် နားနှင့်ကျားနှင့် အတူတည်းလို မန်လည်ဆရာတော်ဘုရားက မဟာသုတကာရှိ မယအောင် လက်ဗြိုးမှာ ရေးထားသလိုပေါ့၊ အနှစ်သာရှု ပညာသာ မရှိခဲ့လျင် ယောက်ဗျားကြီးကြီးကြီးမားဖြစ်ဖော်မယ့် ယုတ်နိမ့်ပါတယ်လို့ သတ်မှတ်ကြတဲ့ မိန်းမတွေထက် ညုံးမျင်းဆိုးရွားပြီး မိုက်လုံးကြီးတတ်ကြတယ်၊ ထုတိုင်းတဲ့ နားရှာမှာ နားသတ္တဝါလို ရှင်းစက်ကြမ်းကြုတ်တဲ့နေရာမှာ ကျားသတ္တဝါလို ဖြစ်တတ်တယ်တဲ့၊ ဒါကြောင့် လောကနှစ်တိကျမ်းဟာ ယောက်ဗျားတို့ တတ် အပ်တဲ့အနှစ်သာရဖြစ်ပါတယ်"

"အမိအဖ၊ ဆရာသမား၊ မိတ်ဆွေများနှင့်လည်း ဥပမာတင်စား ထားသေးတယ်နော်"

"ဟုတ်ပါတယ်၊ ဘေးအန္တရာယ်မှ ကင်းဝေး၍ အေးပြီးသာယာ စွာ ရှိနိုင်တာကို အမိအဖနှင့်နိုင်းဆိုထားပါတယ်၊ အသိညာတိုးပွားနိုင်တာ ကြောင့် ဆရာနှင့်နိုင်းဆိုထားပါတယ်၊ အကြိုကောင်းသုတေသနကောင်းများရရှိ တဲ့အတွက် အဆွဲခင်ပွန်းကွဲသုတိုဖြစ်တယ်။ ဒါကြောင့်နိတိကျမ်းကို များပြား သော ဗဟိသသုတေသန အကြားအမြင် အလိုကှာ သင်ကြားသင့်တယ်။ ဒါဟာ အကျဉ်းချုပ်ဆိုလိုခြင်းပါ။"

R ॥ အ လသသာ ကုတေသ သိပုံး  
 အ သိပုံသာ ကုတေသ စနံ။

အ ဓနသု ကုတော မိတ္ထံ၊  
အ မိတ္ထုသု ကုတော သူခံ။  
အ သုခသု ကုတော ပုညံး၊  
အ ပုညံးသု ကုတော ဝရံ။

အလသသု=ပျင်းသေသူသူအား၊ ကုတောသီပွံ=အတတ်ဘယ်မှာ  
တတ်အုံနည်း၊ အသီပွဲသု= အတတ်မရှိသေသူသူအား၊ ကုတောဓနံး=ဥစ္စာ  
အဘယ်မှာရအုံနည်း၊ အဓနသု=ဥစ္စာမရှိသေသူသူအား၊ ကုတောဓိတ္ထံး=  
အဆွဲ ခင်ပွန်း အဘယ်မှာရအုံနည်း၊ အမိတ္ထုသု= အဆွဲခင်ပွန်း မရှိသေ  
သူအား၊ ကုတောသုခံ=ချမ်းသာအဘယ်မှာရအုံနည်း၊ အသုခသု= ချမ်းသာ  
မရှိသေသူသူအား၊ ကုတောပုညံး=ကောင်းမှု အဘယ်မှာ ပြုရအုံနည်း၊  
အပုညံးသု =ကောင်းမှု မရှိသေသူသူအား၊ ကုတောဝရံ=နိဗ္ဗာန်ကို အဘယ်မှာ  
ရနိုင်အုံနည်း။

3. How can there be proficiency for one who is idolent, wealth for one without proficiency, friendship for one without wealth, happiness for the friendless, merit for the unhappy, and Nibban for the unmeritorious person?.

“အဲဒါဟာ လောကနီတိရဲ့မှု’လို ပြောရမယ်ထင်ပါတယ်၊ ယခုလို  
ဂါထာ အနှစ်းအဖွဲ့များ ဘယ်စာပေမှာမ မတွေ့ခဲ့သေးပါဘူး၊ လောကနီတိမှာ  
သာ တွေ့ရတဲ့ တစ်ခုတည်းသော ‘ဟန်’ ဖြစ်ပါတယ်၊ ဂါထာက ဆိုလို  
ပြောလိုလည်း ခံတွင်းတွေ့တယ်၊ ဆိုလိုချက်ကလည်း ထိထိမိမိတယ်  
မဟုတ်လား”

“ဟုတ်တယ်၊ အမေးအဖြေကလေး စပ်ဟပ်ထားတာ လုလည်းလှ၊  
နှစ်ငုံစရာလည်းဖြစ်တယ်၊ အခိုဗာယ်ကလည်းပေါ်လွင်လို နားမလည်စရာ  
မရှိပါဘူး”

“သည်လို အဆုံးအမမျိုး ဓမ္မနီတိမှာလည်း တိုက်ရိုက်တူညီနတာရှိ  
နေတယ်၊ ဒါကြောင့် လောကနီတိကိုပြုစဲခဲ့သောဆရာသည် အထူးထူးသော  
ကျမ်းကောင်းကျမ်းမွန်များမှထုတ်၍ ‘ဟင်းလေးအီး’ သဖွယ်စိရင်ခြင်းဖြစ်  
တယ်ဆိုတာထင်ရှားပါတယ်”

“အဲသည် ဓမ္မနီတိဆိုတာလည်း မူလသတ္တတာဘာသာနှင့်ရှိပြီး အိန္ဒိယ  
ကျမ်းပဲလား”

“ဟုတ်ပါတယ်၊ ဘိုးတော်ဘုရား လက်ထက် မတိုင်မိကတည်းက  
မြန်မာပြည်ကို ရောက်ရှိခဲ့တယ်၊ တိပိဋက္ကလက်ာရ မဟာဓမ္မရာဇာရရ ဘွဲ့ခံ  
သာသနာပြု ပထမဗုံးကရာဇာဆရာတော်ကြီးက မာကပါ၌ဦးထာသို့ ပြန်ဆို  
တော်မှုခဲ့တယ်၊ ဂုဏ်ရှိမှတစ်ဖန် စစ်ကိုင်းစဉ်ပါတောရာရာရာတော်က ဘဏ်း  
တော်လက်ထက်မှာ ကဗျာေလေးဆစ်ချိုးဖြင့် ဖွင့်ဆိုရေးသားလို့ ‘ဓမ္မနီတိချိုး’  
ဟူ၍ ခေါ်တွင်လာကြောင်း မှတ်သားရပါတယ်။ လောကနီတိ အဆိုနှင့်  
‘သဘောသွား’ တူတာကိုနားထောင်ကြည့်ပါ”

ကျင့်မှုရရ မှုခပ်ပျင်းနှင့် သွပ်ဖွင့် သူယုတ်တော်

တတ်ပညာ ပဇေတတ်ပါအံ့၊ များမှတ်ကြလော်။

အတတ်ကို မရှာဖွေလျှင်၊ ဥစ္စာတွေ ရရေး၊

ဘယ်နှယ်ကြုံဖန်မြောက်ပါမယ်၊ မိုးလောက်ကွာဝေး။

ဥစ္စာကံ နည်းလို့၊ လက်ချည်းရှိသူများ

ဆွဲခင်ပွန်း၊ ချစ်ကျွမ်းဘယ်နှယ်မှန်းပါအံ့၊ နွမ်းတဲ့မျက်နှာ  
ခင်ပွန်းကွား၊ ချမ်းသာရပဲ

သူခစည်းစိမ်းနှင့်၊ ပင်ရိပ်ပြို့ ခိုမအောင်း၊ ကောင်းမှုချို့မြှုံးမြှုံး

ကုသိုလ်ပူည့်ကို၊ မရတဲ့သူများ

စိန်ကျောက်ကယ်ပိမာန်နှင့်၊ စိတ်သန်ရာ ရွယ်မကျာ၊ ဝေးလှန်တွော်  
ကုသိုလ်ကံ မြောက်မချီးလို့၊ မြောက်သီးနှံတွောကို

လပ်ကွာတဲ့သူအား။  
ရမ္မက်ကယ် ခွာကန်လို့၊ နိဗ္ဗာန်ကို ဘယ်မှာရောက်ပါမယ်၊  
အထောက်ကယ် မျှော်ခေါ်ကြည့်၊ ဝေး၏ခေါင်ဖျား။ ။  
“အေး ဟုတ်တယ် ယခု လေးဆစ် ၃ ပုဒ်ဟာ အလသသာကတော  
သို့ ဂါထာတစ်ပုဒ်ကို ဖွဲ့ထားတာပဲ”  
“ရှေ့ကိုဆက်တဲ့အခါမှာလည်း ရုပ်နံခါတွေ့ရလိမ့်ဦးမယ်၊ ဓမ္မနိတိ  
သာမကဘူး၊ စာဏကျိုနိတိကျမ်းနှင့် တထေဝါ=တူညီနေတာတွေလည်း  
မှတ်သားရှုံးမယ်၊ ကဲ...ဆက်ကြော်ဦးစိုး”

၄။ သိဗ္ဗာ သမံ ဓန နတ္ထိုး  
သို့ စောရာ နက္ခန္တိုး။  
ကူးလောကေ သို့ မိတ္တား  
ပရောကေ သုခါဝဟံ့။  
သိဗ္ဗာ=အတတ်နှင့် သမံ=တူသော၊ ဓန=ဥစ္စသည်။ နတ္ထိုး=မရှိ၊ သို့=  
အတတ်ကို၊ စောရာ=နိုးသူတို့သည်။ နက္ခန္တိုး=မယူနိုင်ကုန်၊ ကူးလောကေ=  
ဤလောကြုံ၊ သို့=အတတ်သည်ကား၊ မိတ္တား=အဆွဲခင်ပွန်းဖြစ်၏၊ ပရောကေ=တမလွန်ဘဝ၍၊ သုခါဝဟံ့=ချမ်းသာကိုဆောင်တတ်၏။

4. Wealth is not equal in value to learning. Thieves do not take away learning; it is friendship in this world, and the bearer of happiness in the next.

ဤအပိုဒ်မှာလည်း ဓမ္မနိတိနှင့်တစ်ထပ်တည်းကျနေတာ တွေ့နှင့်ပါ  
တယ်။  
ပညာကို ဘယ်လူခိုးတို့၊ ယူခိုးလို့ ပါပါမယ်။  
အတတ်ကယ်အလိမ္မာနှင့်၊ ဥစ္စသာယ်တူကြလိမ့်  
လောကလူဝယ်။

သို့ ကြား မြင် လုံလောက်က၊ မျက်မှာက်ကယ် သည်ကိုယ်ဝယ်။  
ရုပ်ယ်၏ခင်ပွန်း။

တမလွန် နောင်ခါကောင့်၊  
မြိုက်ချမ်းသာ ပိုမိုမြင်၊ ကဲဆင့်တောက်ထွန်း။ ။  
“ဟုတ်တယ်နော်၊ သဘောအမို့ပွာ်ခြင်း ထပ်တူထပ်မျှပါပဲ”  
“အဲသည်အဖွဲ့ကို ရွှေဟသားဆရာတော်ကြီးက ဤကဲ့သို့ဖွဲ့ဆိုထား  
ပါတယ”

“ဤလောကြုံ မည်သည့်ဥစ္စပစ္စည်းမျိုးမဆို ရန်သူမျိုးငါးပါးကြောင့်  
ပျက်စီးစေတတ်တာ ဓမ္မတာဖြစ်ချေသည်။ သို့မဟုတ် စားသောက်သုံးစွဲ  
ပေးကမ်းလှုပါန်းခြင်းအားဖြင့်လည်း ကုန်ခန်းနိုင်သည်။ အတတ်ပညာ  
တည်း ဟူသောဥစ္စကိုမှာကား ရန်သူမျိုးငါးပါးတို့က မဖျက်ဆီးနိုင်၊ ပေးကမ်း  
စွန်ကြောင်းအားဖြင့်လည်း မကုန်နိုင်၊ သူတစ်ပါးအား သင်ကြားပိုချေပြုခြင်း  
ကြောင့် တိုးပွားရှုပ်လာနိုင်သည်။ မိမိသွားလေရာတွင် အမြဲမကွာပါရောင်း  
ကြောင့် အကျိုးစီးပွား လိုလားလှသည်ဟု ဆိုသော အဆွဲခင်ပွန်းထက်  
မွန်မြတ်သည်။ ယခုလောက တမလွန်လောကအတွက် အမြတ်ဆုံး  
အကောင်းဆုံးဖြစ်ပါသည်တဲ့”

“ရွှေဟသားဆရာတော်ကြီးအဖွဲ့က ပို၍ကျယ်တယ်ထင်တယ”  
“ခေါကတည်းက ‘အဖွဲ့ကျယ်လက်စွဲ’လို့ ခေါ်ထားတာပဲ၊ နောက်  
တစ်ပုဒ်ကိုနာပါဦး”

၅။ အပွဲကံ နာတိ မညာယျာ  
စိတ္တာ သုတံ နိုပေယော။  
ဝါမိုကောဒက ဗိုဇ္ဇာ။  
စိရေန ပရိပြုရတိ။  
သုတံ=အကြားအဖြင့်ပညာကို၊ အပွဲကံ(အပွဲကံကြတိ)=မရပြောပွဲယ

အနည်းငယ်ဟူ၍၊ နာတိ မညေသူ=မထိမြဲမြင် မအောက်မှုရာ၊ စိတ္တာ=မိမိစိတ်ထဲ၍၊ နိုဘပယေ=ကောင်းစွာ သင်ကြား သွင်းထားရာသာလျှင် သတည်း၊ ဝမ့် ကောဒက ဟိန္ဒြေဝ=မြေကိုလောင်းဖို့ ခြတောင်ဦးနှင့် နှင့်စို့ တစ်ဖြာ ကြာရည်ဆင်းလျောက် နိုးရေပါက်ကဲ့သို့ စိရေန=ကြိမ်ဖန်များစွာ ရှည်ကြာသဖြင့်ပရီရတိ=ပြည့်လေ၏။

5. One should not despise a little; he should keep in his mind what has been acquired: drops of water and an anthill will fill it at length.

“အဲသည် နိုသယကိုထပ်မံ၍ စကားပြပြထားတာကလည်း ပေါ်လွင်အောင် ခိုထားတယ်။ လောကမှာ မည်သည့်အရာဖြစ်စေ တစ်ကြိမ် တည်း တစ်ခါတည်းနှင့်ပြီးမြောက်တယ်လို့ မရှိပါဘူးတဲ့ ‘ရောမပြည်ကြီးတို့ တစ်နောက်တည်းဖြင့် တည်သည်မဟုတ်’ ဆိုတဲ့စကားလို့ တစ်တစ် တရာ့ချွဲလုပ် ဆောင်ကြရပါတယ်တဲ့၊ သရက်ပင်စိုက်တဲ့အခါ ခုချက်ချင်းကြီး၊ ခုချက်ချင်းသီးနှင့်တာမဟုတ်သော်လည်း ဥယျာဉ်များက နောင်တစ်နေး သီးမည့်အချိန် ဂုဏ်ဖြစ်၍ ယခုကတည်းက ကောင်းမွန်စွာ ဝါယာမစိုက်သကဲ့သို့၊ အတတ်ပညာကိုလည်း တစ်နေးတည်း တစ်ထိုင်တည်းနှင့်ပြည့်စုံနိုင်တာ မဟုတ်လို့ ကာလရည်လျားသင်ကြားရာမှာ စိတ်မပျက် အားမလျော့သင့်ပါဘူးတဲ့၊ ခြုံရွက်သတ္တဝါကလေးများဟာ တစ်နှင့်တောင်ဦးဖို့ဖြစ်အောင်စုံကြသလို့ တဲ့ စက်ဖြတ်မှ တစ်ပေါက်ချင်းကျသောနိုးရောကြာ့င့် အိုးကြီးခွက်ကြီး ပြည့်ရသလို့ သလို့ သဘောထားပြီး ပညာကိုလည်း နည်းနည်းချင်း စိတ်ရှည်ရှည်နှင့် ဆည်းပူးယူကြရမယ်တဲ့”

“အဲ-ကန်တော်မင်းကျောင်းဆရာတော်ကလည်း လောကသာရဆုံးမစာမှာ-

‘စေ့မြေသိပ်သည်း ရွှေရွှေဆည်းသော် စရည်းအိုးခွက် ကြီးစွာလျက်တည့်း တစ်က်ကျများ ပြည့်သောလားသို့ ပျား၏နည်းထုံး မှတ်ကျင့်သုံး၍

ခြုံရွက်တောင်ဦး ဖို့သည်ခြင်းရာ လူလိမ္မာတို့ ဥစ္စဆည်းထွေ တတ်လှစေလော့”

“ထိုသည့်နောက် ‘ဟိတောပဒေ’ မှာလည်း အပိုဒ် ၁၀ မှာ ဤ၏ကျမျိုးအတိုင်းဖော်ပြထားပါတယ်”

“အဲသည်အကြောင်းအရာက အသုံးကျလွန်းလို့ စာပေတိုင်းမှာ ဆုံးမကတော်မယ်၊ စကားပုံတောင်ရှိသေးတယ်မဟုတ်လား၊ ဥစ္စရှာ့ပမာဏူးဖုန်းစား၊ ပညာရှာ့ပမာနို့ပုန်းစား”

“အမယ်-မင်းက သတိရေပတယ်၊ ဟုတ်တယ်၊ သူတောင်းစားများဟာ တွေတဲ့လူတိုင်းကို အသနားခံပြီးတောင်းလို့ တစ်ပြားတစ်ချပ် စသည်အားဖြင့်ရကြတယ်၊ အဲသည်တစ်ပြားတစ်ချပ်တွေကိုစုတိုက်လျှင် စားလောက်သောက်လောက်ဖြစ်လာတယ်၊ အဲသည်ပေမာလို့ ဥစ္စရှာ့တဲ့လူလည်း နည်းနည်းချင်းစုံဆောင်းလျှင် ဧရာဝတီကြုံရှင်ဖြစ်နိုင်တယ်။ ပညာရှာပမာ နိုပ်းစားဆိုတာကျတော့ နိုးသာထွက်မယ်ဆိုလျှင် အသားမည်းသူ၊ အသားဖြေသူ၊ ရပ်ချေသူ၊ ရပ်ဆိုးသူ၊ ဂုဏ်ရှိသူ၊ ဂုဏ်စုံသူမရေး ထိုကလေးအမေထံမှနည်းနည်း၊ ဤကလေးအမေထံမှနည်းနည်း နှင့်ယူလွှာ ထို့ပြင်းရသလို့ ပညာပေးနိုင်သူဆိုလျှင် လူမျိုးမရေး ဂုဏ်ရှိဂုဏ်မဲ့မရေး ချင်းကပ်ပြီး ပညာကိုရအောင်ယူရမယ်လို့ ဆိုတာဖြစ်တယ်၊ လောကနိုတိကို အကျယ်ချဲ့ရလျှင် အများကြီးပြောနိုင်ပါလိမ့်မယ်”

၆။ ခုချိန် နာတိမညေသူ။

ဝိဇ္ဇား သိပ္ပ မထာဝါ။

ဇကမ္မာ ပရိယောဒါတံ့

ဇီဝိတ ကပ္ပကာရဇံ့။

ဝိဇ္ဇားဝါ=နှုတ်မှုပညာကိုလည်းကောင်း၊ အထ=ထိုမြို့(ထိုမှတစ်ပါး) သိပ္ပဝါ=လက်မှုပညာကိုလည်းကောင်း၊ ခုချိန်=ငယ်၏ဟူ၍၊ နာတိမညေသူ

=မအောက်မူရာ၊ ပရီယောဒါတံ=ကုန်စင်အောင်တတ်မှုကား၊ ဇက္ခိ=တစ်နှုနောအတတ်သည်လည်း၊ မီးတ ကပွကာရရာ= အသက်မွေးဝမ်းကျေင်းဖြစ်ပါသတည်း။

6. One should despise neither science nor art, saying to himself "It is of little consequence:" even one learnt to perfection is a suitable mean of livelihood.

“အမိပ္ပါယ်က ရှင်းနေပါပြီ၊ ဟိုစစ သည်စစ တစ်ပိုင်းတစ်စတတ်ထားသော ကြီးကျယ်တဲ့ပညာများထက် ‘ရေဆုံးရေဖျား’ အကုန်အစင်တတ်ထားသောတစ်ခုတည်းသော အသေးအမွှားပညာကလေးက အသက်မွေးဝမ်းကျေင်း ကောင်းကောင်းလုံလောက်ပါလိမ့်မယ်”

“လောကသာရရုံးမစာမာတော့ ‘ပညာရှိတို့ တတ်သိအပ်စွာ ထိသိပွဲကို နှုန်းလုံးခြုံ မတတ်တုံးလည်း တစ်စုံတစ်ခု တတ်အောင်ပြု၍ လူမှုကုန်အောင်စီးပွားဆောင်လော့’ လို့ ဆုံးမထားပါတယ်”

၇။ သေလေ သေလေ နဲ့ မဏီဂုံး၊

ဂဇေ ဂဇေ နဲ့ မှုတိုံးတံဃး။

ဝနေ့ ဝနေ့ နဲ့ စန္ဒံနံး။

ဌာနေ့ ဌာနေ့ နဲ့ ပန္တိတံဃး။

သေလေ သေလေ=တောင်တောင်ဟူသမျှ၍(တောင်တိုင်း တောင်တိုင်းမှာ)နဲ့ မဏီဂုံး=ပတ္တမြားမရှိ၊ ဂဇေ ဂဇေ=ဆင် ဆင်ဟူသမျှ၍၊ နဲ့ မှုတိုံးတံဃး=အမြှတ်မရှိ၊ ဝနေ့ ဝနေ့=တော့တော့ဟူသမျှ၍၊ နဲ့ စန္ဒံနံး=စန္ဒံကူးမရှိ၊ ဌာနေ့ ဌာနေ့=အရပ်တိုင်း၊ အရပ်တိုင်း၍၊ နဲ့ ပန္တိတံဃး=ပညာရှိသူခမိန် မရှိ။

7. There is not a gem in every rock nor pearl in every elephant, not sandal-wood in every forest,

nor erudition in every place.

“အမြှတ်တော့ ပုလဲကိုခေါ်တာပဲ မဟုတ်လား”

“ဟုတ်ပါတယ်၊ ပုလဲမျိုး က ပါးရှိတယ်လို့ တွေ့ဖူးပါတယ်၊ ၁-ဟတ္ထိ ကမ္မာ=ဆင်ဦးကင်းမှဖြစ်သောပုလဲ၊ ၂-ဝရာဟာဒါ၍=ဝက်စွဲယဉ်ဖြစ်သောပုလဲ၊ ၃-ဝလာဟက=တိမိတိုက်၍ဖြစ်သောပုလဲ၊ ၄-ဝေးမြှု=ဝါးချို့ဖြစ်သောပုလဲ၊ ၅-မွှေ့သိရာ=ငါးဦးခေါင်း၍ဖြစ်သောပုလဲ၊ ၆-ဘုရားသိသာ=မြှေးခေါင်း၍ဖြစ်သောပုလဲ၊ ၇-သခံ=ခရာသင်း၍ဖြစ်သောပုလဲ၊ ၈-သိပိ=ယောက်သွားကမာ၊ မှု ဖြစ်သောပုလဲ”

“ပုလဲရဲ့ ရှားသတ္တိဟာ ဘယ်လိုရှိသလဲ”

“နာဂတ်ကိုးပါး၊ ရှားစွမ်းအားကား၊ ပတ္တမြားသုန်းတောက်၊ မြေကျေက် အေးချမ်း၊ စိန်စွမ်းရှားရောင်၊ ကြောင်ကားသို့၍ မဏီနိုလာ၊ မေတ္တာကဲချုပ်၊ ကိုမှတ်ချွန်အား၊ ဥသာဖယားကျုန်းမာ၊ သန္တာကြီးကဲ၊ ပုလဲ ကျောသရေး ကွန်းကွန်းသည်၊ ကိုးတွေ့နေရာတွမ်းရည်တည်း” ဆိုတော့ ပုလဲမှာ ကျောသရေရှိတယ်ပဲ့၊ ဂါထာတစ်ပုဒ်လုံးရဲ့ဆုံးလိုင်းကတော့ နေရာတိုင်း အရပ်တိုင်းမှာ ပညာရှင်များ မရှိတတ်ဘူးလို့ဆိုတာပါပဲ”

၈။ ပန္တိတော့ သုတာသမွန္တာ

ယတ္တာ အတ္တိတိ စေ သုတော့။

မဟုသာဟောန တံဃး ဌာနံး။

ကိုဗုံးဝ သုတေသိနာ။

သုတာသမွန္တာ=သုတန္တာပြည့်စုံသော၊ ပန္တိတော့=ပညာရှိသည်၊ ယတ္တာ=အကြောင်အရပ်၍၊ အတ္တိတိ=ရို၏ဟူ၍၊ စေသုတော့=အကယ်၍၊ ကြားပြားအံး၊ တံဃးဌာနံး=ထိုအရပ်သို့၊ သုတေသိနာ= သုတကိုရှာသော အမျိုးကောင်းသားသည်၊ မဟုသာဟောန=သည်းစွာအားထုတ်သဖြင့်၊ ကိုဗုံးဝ=သွားရာသလျှင် ကတည်း။

8. If it be know where a wise man, full of learning,  
is one in search of knowledge should eagerly  
repair to that place.

“အရပ်တိုင်း အရပ်တိုင်းမှာ ပညာရှိ မပေါ်-မရှိ-ဆိတ္တအပိုဒ် ၇ နှင့်  
ဆက်ယဉ်ရမှာဖြစ်ပါတယ်၊ ထိုသို့ ပညာရှိရှားတဲ့အတွက် ပညာရှိ တစ်ဦး  
တစ်ယောက်ရှိတယ်လို့ကြားရင် ထိုအရပ်ကို အားကြိုးမာန်တက်သွားရမယ်  
ပညာ သင်ယဉ်ရမယ်လို့ဆိတ္တဖြစ်တယ်”

“လောကနီတိဆရာတော်က တက္ကသိလ်ပြည်က ဒီသာပါမေက္ဂ<sup>၁</sup>  
ဆရာတိုးများရဲ့ခေတ်ဖြစ်တယ်၊ အတိုင်းတိုင်းအပြည်ပြည်က မင်းသီမင်း  
သားများ ဧောင်းသောတက္ကသိလ်ပြည်သို့ ကန္တရအတန်တန် ကျော်  
ဖြတ်ပြီး သွားရောက်ကြရတာ၊ ဒါကိုအားကျေစေချင်လို့ပြောတာ၊ အဲသည်လို့  
သွားပြီးတော့ ဘယ်လိုသင်ယဉ်မလဲဆိတ္တ၊ နောက်အပ်နှင့်ဆက်ကြည့်”

၉။ သိနေ သိပုံ သိနေ ဓနံ၊  
သိနေ ပဗွာတ မာရဟပံ။  
သိနေ ကာမသာ ကောဓသာ၊  
ကြမေ ပွဲ သိနေ သိနေ။

သိပုံ=အတတ်ကို၊ သိနေ=ဖြည်းဖြည်းသင်ရာ၏၊ ဓနံ=ဉာဏ်ကို၊ သိနေ=ဖြည်းဖြည်းရာရာ၏၊ ပဗွာတ=တောင်ကို၊ အာရဟပံ=အာရဟန္တာ=တက်သော  
သူသည်၊ သိနေ=ဖြည်းဖြည်းတက်ရာ၏၊ ကာမသာ=ကာမဂုဏ်ကို၊ သိနေ=ဖြည်းဖြည်းတစ်စတစ်စသာလျှင် အလိုရှိရာ၏။ ကောဓသာ=အမျက်ကို၊  
သိနေ=ဖြည်းဖြည်းထွက်ရာ၏။ ကြမေပွဲ=ကြုံငါးပါးတို့ကို၊ သိနေ သိနေ=ဖြည်းဖြည်း ဖြည်းဖြည်း တစ်စ တစ်စသာ အလိုရှိရာ၏။

9. Learning comes by degrees, wealth little by  
little, climbing a montain is done gradually, love

comes by degrees, anger little by little, these five  
littleby little.

“ပညာကိုသင်ရာမှာ သင်ရိုးညွှန်းတမ်းအတိုင်း အစမှအဆုံးအထိ ကြ  
ကြသောက်ယူကြအောင် အချိန်ယူပြီး တဖြည်းဖြည်းသင်ယူရမယ်၊ အချိန်တို့  
သင်နည်းဆိုပြီး မြန်မြန်ပြီးအောင် ဖြတ်လမ်းကသင်လျှင် တတ်သလိုလိုတော့  
ရှိပါရဲ့၊ စာမေးပွဲတော့ အောင်ချင်အောင်လိမ့်မယ်၊ ရေရှေလည်လည်းပတ်ပတ်  
နပ်နပ်၊ တော့မတတ်နိုင်ဘူး၊ ထမင်းအိုးများ မီးပြင်းပြင်းထိုပြီး အလောသုံး  
ဆယ်တည်ပြီး အလောသုံးဆယ်နှင့်လျှင် ပတ်ပတ်လည်မှာ နပ်တဲ့ နေရာက  
နပ်၊ မနပ်တဲ့နေရာက မနပ်၊ ဘားမရအောင်ရှိတတ်တယ်၊ အတတ်ပညာမှာ  
လည်း ထိုနည်းအတိုင်းပဲ၊ အောက်ခြေသိမှုစုရှု တတ်မလာရင် အလုပ်က<sup>၂</sup>  
ကြီးကျယ်လေ ဆုံးရှုံးမှုများလေပဲ”

“ဥစ္စကို ဖြည်းဖြည်းရာရမယ်ဆိတ္တကျကျတော့ကော့၊ မြန်မြန်စီးပွားဖြစ်  
လျှင်ကောင်းတာပေါ့”

“မြန်မြန်စီးပွားဖြစ်ချင်ကြလို့ မတော်လေဘနှင့်ရှာလျှင် ထောင်ထဲ  
ရောက်ကုန်တာပေါ့၊ တစ်နွေးကို ရွှေ့တစ်လုံးတစ်လုံး ဥပေးနေတဲ့ကုန်းမကြီး  
ကို ရွှေ့များများ မြန်မြန်လိုအပ်လို့ ရင်ကိုခွဲလိုက်တော့ ဘယ်လိုဖြစ်မလဲ”

“အင်း ဟုတ်တာပဲ၊ တောင်ကိုတက်ရာမှာတော့ သိသာပါတယ်၊ မြန်  
မြန်ရောက်ချင်အောင် ပြီးသာတက်လျှင် အမောဆိုပြီးသေမှာပဲ၊ ကာမဂုဏ်  
ခံစားရာမှာဆိုတာတော့ကော့”

“လောကနီတိဟာ ပုဂ္ဂိုလ်ယောကျားတွေကို ဦးစားပြုပြီး ရည်ညွှန်းခဲ့  
တယ်လို့ ပထမမှတ်ထားလိုက်ပါ၊ ယောကျားများဟာ ကာမကိုစွဲမှာ ‘နားမှုး  
ရှားထိုး၊ နားသိုးကြိုးပြတ်၊ နားတ်ရောချု’ အင်းမရပြုမှတ်တ်ကြတယ်၊ အဲ  
သလိုပြုလျှင် ခံစားထိုက်သောကာလအခိုက်အတန်ကို ဖျက်ဆီးရာရောက်  
တယ်၊ ဒါတွေကတော့ ကာမသူ့ဘုရားမှာ အများဆုံးဖော်ပြထားတယ်၊ ဒါတော့ ပုဂ္ဂိုလ်ယောကျားများ ကာမဂုဏ်ခံစားတဲ့အခါ ချစ်မှုချစ်ရာ ပျော်